

အခိုင်(၆)

တွင်းလွှာများ
(Mineral-insulated Cables)

- | | | |
|-----------------|---|----|
| J ^{၁။} | ကောယ်များကို ဖြောင့်တန်းဆောင်ပြုလုပ်နည်းနှင့် | ၄၈ |
| J ^{၂။} | ကြော်ထွက်နည်း (Straightening and Bending) | ၄၉ |
| J ^{၃။} | တာမီးတံတွဲ (Terminating) | ၅၀ |

အခိုင်(၇)

ရီလေးများနှင့် ရီလေးပတ်လမ်းများ (Relays and Relay Circuits)

- | | | |
|-----------------|--|----|
| J ^{၁။} | ကောင်းကွက်များ (Advantages) | ၅၁ |
| J ^{၂။} | ပတ်လမ်းဖွင့်ရီလေးများ (Open-circuits Relays) | ၅၂ |
| J ^{၃။} | ပတ်လမ်းပိတ်ရီလေးများ (Closed-circuit Relays) | ၅၃ |
| J ^{၄။} | အခြားအမျိုးအစားများ (Other Types) | ၅၄ |
| J ^{၅။} | ရီလေးပတ်လမ်းများ (Relay Circuits) | ၅၅ |

အခိုင်(၈)

အပူပေးကိုရိုယာများနှင့် ချက်ပြုတွေ့သောကိုရိုယာများ
(Heating and Cooking Appliances)

- | | | |
|-----------------|---|----|
| J ^{၁။} | အပူပြာတွေ့နိုင်များ (Radiant Fires) | ၆၄ |
| J ^{၂။} | ကွန်ပက်တာအပူပေးကိုရိုယာများ (Convector Heaters) | ၆၅ |
| J ^{၃။} | သာရိုစတက် (Thermostat) | ၆၆ |
| J ^{၄။} | ရေအပူပေးသောကိုရိုယာများ (Water Heaters) | ၆၇ |
| J ^{၅။} | လျှပ်စစ်ရေနွေးကရား (Kettles) | ၆၈ |

အခိုင်(၃)

လျှပ်စစ်ဓာတ်အားပြုနေပါးသောဘူတ်များ (Distribution Boards)

- | | | |
|-----------------|---|----|
| I ^{၁။} | အစီအစဉ်နှင့် တည်ဆောက်ပုံ (Arrangement and Construction) | ၂၁ |
| I ^{၂။} | ဝါယာပတ်လမ်း (Wiring) | ၂၂ |
| I ^{၃။} | Position | ၂၃ |
| I ^{၄။} | ဖူး(စီ)အကာအကွယ် (Fuse Protection) | ၂၄ |

အခိုင်(၄)

ကွန်အစိတ်ဆင်ခြင်း (Installing Conduit)

- | | | |
|-----------------|---|----|
| I ^{၁။} | ကွန်အစိတ်များ (Conduits) | ၂၅ |
| I ^{၂။} | ကွန်အစိတ်ဆင်ရာ၏ အသုံးပြုရသောပစ္စည်းများ | ၂၆ |
| I ^{၃။} | ကွန်အစိတ်ဆင်ရာ၏ စီစဉ်ခြင်း (Planning a Conduit Job) | ၂၇ |
| I ^{၄။} | ပြော်ပြုလုပ်ခြင်း (Earthing) | ၂၈ |
| I ^{၅။} | သဘွဲ့မဟုတ်သော ကွန်အစိတ်များ | ၂၉ |

အခိုင်(၅)

ပတ်လမ်းစစ်ဆေးနည်းနှင့် စစ်ဆေးနည်းနှင့်
(Inspection and Testing)

- | | | |
|-----------------|--|----|
| I ^{၁။} | ပိုစွဲ့စစ်ဆေးနည်း (Verification Polarity) | ၂၁ |
| I ^{၂။} | ပြော်ပတ်လမ်းစစ်ဆေးနည်း (Test of Effectiveness of Earthing) | ၂၂ |
| I ^{၃။} | လျှပ်တား၏ရုံးမှုအင်အားစစ်ဆေးနည်းများ (Insulation Resistance Tests) | ၂၃ |

မာတိကာ

နိဒါန်း (Intro)

အခိုင်(၁)

ကွန်အစိတ်များနှင့် ကွန်အစိတ်လုပ်ငန်းသုံးကိုရိုယာများ

I^{၁။} ကွန်အစိတ်နှင့်တွေ့ပြုးအသုံးပြုရသော ကိုရိုယာများ (Conduit Tools)

I^{၂။} ပိုက်ပမ်းပြုတွေ့များ (Pipe Vices)

I^{၃။} ပိုက်ဖြတ်တွေ့များ (Hack Saws)

I^{၄။} တံစံးများ (Files)

I^{၅။} ရီမား (Reamers)

I^{၆။} ဝပ်နာနှင့်ခွဲရှုံးများ (Spanners and Wrenches)

I^{၇။} စတော့များနှင့် ခိုင်များ (Stocks and Dies)

အခိုင်(၂)

ကွန်အစိတ်များနှင့် တာမီးနှင့်များ (Conduit Bends and Terminations)

I^{၁။} လက်ဖြင့်ပိုက်ကျွေးသောကိုရိုယာများ (Hand Benders)

I^{၂။} ပိုက်ကျွေးမက်များ (Bending Machines)

I^{၃။} ပိုက်ဖြတ်ခြင်းနှင့် ပိုက်အရှစ်ဖော်ခြင်းတို့အတွက် အသုံးပြုနိုင်သောစက်များ

(Cutting and Threading Machiens)

I^{၄။} ကွန်အစိတ်များနှင့်များ (Conduit Terminations)